

ᨀᨁᨃᨆᨇᨈᨉᨊ
AWIG - AWIG

ᨀᨁᨃᨆᨇᨈᨉᨊᨋᨌᨍᨎᨏᨐᨑᨒᨓᨔᨕᨖᨘᨗᨙᨚᨛ᨜᨝᨞᨟ᨠᨡᨢᨣᨤᨥᨦᨧᨨᨩᨪᨫᨬᨭᨮᨯᨰᨱᨲᨳᨴᨵᨶᨷᨸᨹᨺᨻᨼᨽᨾᨿ
DESA PAKRAMAN PENYARINGAN



ᨀᨁᨃᨆᨇᨈᨉᨊᨋᨌᨍᨎᨏᨐᨑᨒᨓᨔᨕᨖᨘᨗᨙᨚᨛ᨜᨝᨞᨟ᨠᨡᨢᨣᨤᨥᨦᨧᨨᨩᨪᨫᨬᨭᨮᨯᨰᨱᨲᨳᨴᨵᨶᨷᨸᨹᨺᨻᨼᨽᨾᨿ
KECAMATAN MENDOYO

ᨀᨁᨃᨆᨇᨈᨉᨊᨋᨌᨍᨎᨏᨐᨑᨒᨓᨔᨕᨖᨘᨗᨙᨚᨛ᨜᨝᨞᨟ᨠᨡᨢᨣᨤᨥᨦᨧᨨᨩᨪᨫᨬᨭᨮᨯᨰᨱᨲᨳᨴᨵᨶᨷᨸᨹᨺᨻᨼᨽᨾᨿ
KABUPATEN JEMBRANA

មុនសិល្បា

MURDHA CITTA

ក្លោងបិណ្ឌិធម្មតាវាចាសិល្បា

OM AWIGNAM ASTU NAMO SIDHAM.

កុដាបត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាហិក្ខុ
បតិសត្យវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា
វិក្របតិសត្យវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា

Desa Pakraman ring sakuwub Bali mula wantah merupa paguyuban sang meagama Hindu, Pamekas sang meagama sewosan kasejeyang tetepengan indik sukerta tata Agama, ring ngupadi kasukertan sekalania pastika kasarengan beriyuk ayu segalak saguluk sareng sami.

ឧត្តិក្រវាចាបត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាហិក្ខុ
ស្តិចិសត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាវាចាវាចាវាចា
វាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា
ស្តិចិសត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាវាចាវាចា
វាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា

Untengniya Desa Pakraman ring ngawit ngardin nyane kaupapira keaptiang saka kaurip tur stiti, awanania sinanggeh pateh ring sarwa bhawane Parhyangan, Pawongan miwah Palemahan pinaka sariranniya utawi ukudaniya, awanan Desa Pakraman sinanggeh bhawa maurip sane masarira. Sotaning bhawa maurip tan luput papinceran Tri kona yaika : Utpeti, Stiti lan Prelina.

សិទ្ធិកម្មវិក្របត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាហិក្ខុ
វាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា

Sidana maurip Desa Pakraman inucap malarapan antuk kahanan angganiya kalinggan Tri Hita Karana, wiwitan tatiga jalaran ngawanang sida mamangguh jagadhita, luwire :

ក្រប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា
ស្តិចិសត្រាបត្រិសត្យប្បញ្ញតិយុបតត្រុប្បបក្សយុក្ខវាចាវាចាវាចាវាចា
វាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចាវាចា

1. Prahyangan: Genah ngarcana miwah genah utawi stana Ida Bhatara – bhataru pamekas ngastawa Ida Hyang Widhi Wasa, ika pinaka atman Desa Pakraman ngawetuang prana kahuripania I Desa Pakraman.

ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ

2. Pawongan : Yaika I Kerama Desa Pakraman rawuhing kulawarganiya pinaka Tri
Kaya Desa Pakraman, ngawanang prasida maprawerti.

ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ

3. Palemahan : Yaika tanah wewidangan Desa Pakraman sinanggeh stula sarira pinaka
ukudan Desa Pakraman.

ສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ

Sapunika taler manut dresta, Desa Pakraman kasinanggeh bhuana agung,
Pawongannia pinaka bhuana alit. Adung patemon bhuana, inucap kaping kalih
larapaniya jagad dhita, sinanggeh murdaning prayojana pangriptaning awig-awig.
Sajawaning dresta inucap pamekas Pancasila maka miwah Undang-Undang Dasar 1945
lan Peraturan Daerah Propinsi Tingkat I Bali Nomor 6 Tahun 1986 tentang kedudukan
Desa Adat di Bali. Tan mari kainggilang tur tan wenang kalimpasin.

ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ
ບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ

ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ ຫຼືບາງບາດກາລີ ພາກສາມາດສູນຮຸນຮານ

Majlaran saking pangyaning Ida Hyang Widhi Wasa, saha malarapan manah sane
dahating mabuat tur lascarya, naler saha maduluran antuk manah raksa rumaksa, saling
asah, asih, asuh, Kerama Desa Pakraman sareng sami sajebag Desa Pakraman
Penyaringan mretaliang paigum midabdabin Awig-Awig sane keanggen dasar pidabdab
mecikang ngamargayang tata kramaning Desa Pakraman gumanti sida memangguh tata
tentram kerta raharja, trepti miwah karahajengan skala lan niskala, sampun wus
kacumponin, miwah kamanggehang sakadi mungguh ring sor puniki.
Om Shanti Shanti Shanti Om.

ឯកវិសាគីបតិ
 DAGING CAKEPAN.

ក្រុមប្រឹក្សា គាសា ១
 1. MURDHA CITTA..... kaca, i

ក្រុមប្រឹក្សា
 2. SARGA I

ហារត្រួតពិនិត្យ គាសា ១
 ARAN LAN WEWIDANGAN DESA..... kaca, 1,

ក្រុមប្រឹក្សា
 3. SARGA II

បទពិសោធន៍ គាសា ១
 PETITIS LAN PAMIKUKUH..... kaca, 5

៣ ក្រុមប្រឹក្សា
 SARGA III

ស្រុកប្រឹក្សា
 SUBITA TATA KERAMA.

បញ្ជី ១ ក្រុមប្រឹក្សា គាសា ៤
 Palet 1 Indik Kerama..... kaca, 6

បញ្ជី ២ ក្រុមប្រឹក្សា គាសា ១២
 Palet 2 Indik Prajuru..... kaca, 12

បញ្ជី ៣ ក្រុមប្រឹក្សា គាសា ១៧
 Palet, 3, Indik Pasamuhan..... kaca, 17

បញ្ជី ៤ ក្រុមប្រឹក្សា គាសា ២២
 Palet, 4 Indik Kulkul..... kaca, 22

បញ្ជី ៥ ក្រុមប្រឹក្សា គាសា ២៦
 Palet, 5 Indik Labha Pura..... kaca, 26

បញ្ជី ៦ ក្រុមប្រឹក្សា គាសា ២៧
 Palet, 6 Indik Druwen Desa..... kaca, 27

បញ្ចូល្យាស្យស្ថិតិបដិសិទ្ធិសិវា	គោសាញ្ច័យ
Palet,7 Sukerti Pamiteges.....		kaca. 29
គោបិ្យក្រាហិទ្ធិគ្លាវាវិចារាសិវា	គោសាញ្ច័យ
Kapng 1 Indik Karang, Tegal, Sawah.....		kaca,29
គោបិ្យក្រាហិទ្ធិគោបាហុយាគាតិ	គោសាញ្ច័យ
Kaping 2 Indik Pepayonan.....		kaca, 31
គោបិ្យក្រាហិទ្ធិបេយុនាតិ	គោសាញ្ច័យ
Kaping 3 Wewangunan.....		kaca,32
គោបិ្យ១ហិទ្ធិបេយុនាតិ	គោសាញ្ច័យ
Kaping 4 Wewalungan.....		kaca,33,
គោបិ្យ១ហិទ្ធិបេយុនាតិ	គោសាញ្ច័យ
Kaping 5 Pancabhaya.....		kaca,35
គោបិ្យ១ហិទ្ធិបេយុនាតិ	គោសាញ្ច័យ
Kaping 6 Penyanggra Tempek utawi Banjar.....		kaca,36
គោបិ្យ១ហិទ្ធិបេយុនាតិ	គោសាញ្ច័យ
Kaping 7 Leluputan Ayahan.....		kaca,37

១៧៧១៣

5. SARGA 4.

ស្យស្ថិតិបដិសិទ្ធិសិវា

SUKERTA TATA AGAMA.

បញ្ចូល្យាស្យស្ថិតិបដិសិទ្ធិសិវា	គោសាញ្ច័យ
Palet 1 Indik Rsi Yadnya.....		kaca,39
បញ្ចូល្យាស្យស្ថិតិបដិសិទ្ធិសិវា	គោសាញ្ច័យ
Palet 2 Indik Rsi Yadnya.....		kaca, 42
បញ្ចូល្យាស្យស្ថិតិបដិសិទ្ធិសិវា	គោសាញ្ច័យ
Palet 3 Indik Pitra Yadnya.....		kaca,47
បញ្ចូល្យាស្យស្ថិតិបដិសិទ្ធិសិវា	គោសាញ្ច័យ
Palet 4 Indik Manusa Yadnya.....		kaca,51

បញ្ចប់១១ ហិក្ខិក្ខុមហយន្តរា គោដា ១២១
Palet 5 Indik Bhuta Yadnya..... kaca,52

៤១ដំបៅ១១

6. SARGA 5,

សុក្រតាតាបាវង្សា
SUKERTA TATA PAWONGAN,

បញ្ចប់១២ ហិក្ខិក្ខុបាវង្សា គោដា ១១១
Palet 1 Indik Pawiwahan..... kaca,55

បញ្ចប់១៣ ហិក្ខិក្ខុបាវង្សា គោដា ៤៣១
Palet 2 Indik Palas Marabian..... kaca, 62

បញ្ចប់១៤ ហិក្ខិក្ខុស៊ីនតា គោដា ៤៣១
Palet 3 Indik Sentana..... kaca,64

បញ្ចប់១៥ ហិក្ខិក្ខុវារិសាន គោដា ៤៤១
Palet 4 Indik Warisan..... kaca, 66,

៧១ដំបៅ១៤

7. SARGA 6.

វិចារាឈាបមិដាន្តា
WICARA LAN PAMIDANDA,

បញ្ចប់១៦ ហិក្ខិក្ខុវិចារា គោដា ៧៧១
Palet 1 Indik Wicara..... kaca,71

បញ្ចប់១៧ ហិក្ខិក្ខុវិចារា គោដា ៧៧១
Palet 2 Indik Pamidanda..... kaca.73

បញ្ចប់១៨ ហិក្ខិក្ខុវិចារា គោដា ៧៧១
Palet 3 Indik Pamargin Pamidanda..... kaca, 75

បញ្ចប់១៩ ហិក្ខិក្ខុវិចារា គោដា ៧៧១
Palet 4 Indik Rerampagan..... kaca,76

ປາສາກຳ

8. SARGA 7,

ກາເຊຍາບຽງບາຊຳ ສາສາກຳ
RAJA BERANA DRUWEN DESA..... kaca,76,

ປາສາກຳ

9. SARGA 8,

ກູວາກູວາູນາວິກ ສາສາກຳ
NGUWAH NGUWUHIN AWIG-AWIG..... kaca,78,

ກາສາກຳ

10. SARGA 9,

ປາມູປູ ສາສາກຳ
PAMUPUT..... kaca,79,

1.

1.

សំពៅ

SARGA 1

ហោរាភូមិវិទ្យា

ARAN LAN WAWIDANGAN DESA

ហោរាភូមិវិទ្យា

Pawos 1

1. Mungguing Desa Adat puniki mawasta : Desa Pakraman Penyarangan.

2. Jebag kakuwub wewidangan wewates nyatur Desa :

a. Sisi Lor mawates antuk Desa Pakraman Tibu Tanggang, Tibu Beleng Kaler.

na. Sisi Wetan mawates antuk Tukad Yeh Buah.

ca. Sisi Kidul mawates antuk Segara.

ra. Sisi Kulon mawates antuk Desa Tegalcangkring.

3. Wewidangan Desa Pakraman Penyarangan puniki olih paruman Para Pamucuk Desa Pakraman palemahannya kaepah dados 11 (solas) Banjar Adat inggih punika :

1. Banjar Pakraman Anyar Kelod.

2. Banjar Pakraman Anyar Tengah.

၅၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

3. Banjar Pakraman Anyar Kaja.

၁၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

4. Banjar Pakraman Tibu Beleng Kelod.

၁၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

5. Banjar Pakraman Tibu Beleng Tengah.

၆၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

6. Banjar Adat Yeh Mecebur.

၇၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

7. Banjar Pakraman Penyarangan.

၈၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

8. Banjar Pakraman Sembung.

၉၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

9. Banjar Adat Pangkung Kwa.

၁၀၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

11. Banjar Pakraman Yeh Buah.

၁၁၂ ကကွဲပဗ္ဗမန္တကဲခါဒါ။

11. Banjar Pakraman Anyar Tembles.

၁၂ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။

4. Wates Wawidangan palemahan Banjar Pakraman kamanggehang olih paruman Desa Pakraman manut ring munjuk lungsur cacah jiwannya.

၁၂ ကကွဲပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။ ပဗ္ဗမန္တကဲခါဒါ။

5. Banjar Pakraman wenang kaepah dados tempek utawi arah arahan manut pamutus paruman Banjar inucap soang soang.

ပာပာမိ၁၅၁
Pawos 2

ဤစာအုပ်ကို ပြုစုရာတွင် အထောက်အကူပြုပေးခဲ့သူများအား အထူးကျေးဇူးတင်စွာ ဖော်ပြလိုက်ပါသည်။

- 1. Manut Tri Lingganing Desa Pakraman Penyangin yan papalihannya anut kasisilan pastika kanten kadi ring sor :

ဤစာအုပ်သည် မြန်မာ့ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးကြီးသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဤစာအုပ်ကို ရေးသားခဲ့သူများအား အထူးကျေးဇူးတင်စွာ ဖော်ပြလိုက်ပါသည်။

- a. Utama Mandala : Sahanan Perahyangan ring Desa miwah tegak kahyangan punika sirahnya,patut utama tata carane nyanggra kasuciannya.

ဤစာအုပ်သည် မြန်မာ့ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးကြီးသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဤစာအုပ်ကို ရေးသားခဲ့သူများအား အထူးကျေးဇူးတင်စွာ ဖော်ပြလိုက်ပါသည်။

- na.Madya Mandala : Pepupulan karang-karang peumahan,sawah lan tegal,pasar margi, tukad lan telajakan Desa adat punika awak Desa Pakraman Penyangin.

- ca. Nista Mandala : Setra utawi Tunon punika, cokor Desa Pakraman Penyangin.

ဤစာအုပ်ကို ပြုစုရာတွင် အထောက်အကူပြုပေးခဲ့သူများအား အထူးကျေးဇူးတင်စွာ ဖော်ပြလိုက်ပါသည်။

- 2. Wates wewidangan palemahan Subak sawah lan Subak abian patut :

- a. Kemanggehang antuk paruman Desa.

ဤစာအုပ်သည် မြန်မာ့ဗုဒ္ဓဘာသာဝင်များအတွက် အထူးအရေးကြီးသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဤစာအုပ်ကို ရေးသားခဲ့သူများအား အထူးကျေးဇူးတင်စွာ ဖော်ပြလိုက်ပါသည်။

- na.Anut ring munjuk lungsur cacah jiwa pawongannya,palemahannya dados kaepah kedadosang arah-arahan manut perarem subak inucap.

ដំបៅ ២

SARGA II

បទពិសោធន៍ស្នេហា

PETITIS LAN PAMIKUKUH

បទប្បដៅ ១៣

Pawos 4

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសពីទីបុរេបុរសភាពសម្រាប់សិទ្ធិកម្មសិទ្ធិ
កាលបរិច្ឆេទ

1. Tri Hita Karana manut tatwaning bhuana agung lan bhuana alit miwah manut
tatwaning Agama Hindu ring Bali.

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសពីទីបុរេបុរសភាពសម្រាប់សិទ្ធិកម្មសិទ្ធិ
កាលបរិច្ឆេទ

2. Pemikukuh madasar antuk Pancasila miwah Undang-Undang Dasar 1945.

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសពីទីបុរេបុរសភាពសម្រាប់សិទ្ធិកម្មសិទ្ធិ
កាលបរិច្ឆេទ

3. Manut pamikukuh utawi uger-uger sane kamedalang olih Bapak Gubernur
Manggalaning Jagad sawengkon Bali Nomor 6/1986 (Peraturan Daerah Propinsi
Daerah Tingkat I Bali Nomor 6 Tahun 1986 tentang kedudukan Desa Adat di Bali)

បទប្បដៅ ១៤

Pawos 5

ក្រុមប្រឹក្សាភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសពីទីបុរេបុរសភាពសម្រាប់សិទ្ធិកម្មសិទ្ធិ
កាលបរិច្ឆេទ

1. Luir patitis utawi tatujon Desa Pakraman Penyaringan inggih punika :

ប្រតិបត្តិការប្រឹក្សាភិបាលខេត្តបាត់ដំបង ត្រូវបានប្រកាសពីទីបុរេបុរសភាពសម្រាប់សិទ្ធិកម្មសិទ្ធិ
កាលបរិច្ឆេទ

a. Ngajegang tata prawerti Agama Hindu kejalari antuk usaha-usaha mekadi
Panca Yadnya miwah pesantian – pesantian.

នាគ្រប់គ្រងទិសដៅស្រាវជ្រាវ

na. Ngardi Jagadhita sekala lan niskala.

ဤဘဝအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- 3. Wong Desa mewiwit saking Desa Penyaringan magenah ring dura Negara manggeh Warga Desa Pakraman Penyaringan nganutin tata trepti.

မာဝေဝေ
Pawos 7

ဤမာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- 1. Sehanan warga Desa utawi Banjar sane sampun marabian patut ngawit dados Kerama Desa utawi Banjar Pakraman.

ဤမာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- 2. Setunggil Kerama manut kerendahan keluarganya patut keni ayah sinalih tunggil luwire :

မာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- ha. Ayahan ngarep sepelaken utawi lanang-wadon pangayah istri kepatutang meduwe pangemban utawi Prajuru.

မာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- na. Ayah balu utawi pangele utawi balu lanang wiadin wadon yening kantun maduwe putra lanang utawi istri sane sampun mebaso wirang utawi teruna teruni.

ဤမာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- 3. Ayah pengarep kalih ayah balu utawi pengarep kadi inucap ring ajeng sinanggeh pemekas utawi ayah utama, nanging kerama sane manut kerendahan keluarganya patut nambahin antuk ayahan kadi ring sor puniki :

မာဝေဝေအတွက် မိမိတို့အား ချစ်ခင်အားပေးစွာ အကူအညီ ပြုစုပေးပါရန် တောင်းဆိုအပ်ပါသည်။

- ha. Kerama sane sampun lingsir utawi 60 warsa ngamunggahang miwah sakit tahunan keanggeh ayahan jada.

၂၂ ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤ
အိၣ်အၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤကၤ

na. Ayah teruna-teruni wayahan kalih nyomanan sehanan anom-anom lanang istri
sampun mayusa 13 warsa ngamungganghang.

၃၂ ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤ
ကၤအၢ်မၤကၤကၤအၢ်မၤကၤကၤအၢ်မၤကၤကၤ

4. Ayah teruna-teruni wayahan kalih nyomanan ring ajeng kapupulang ring Sekaa Taruna
teruni manut pararem Desa utawi Banjar.

ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်

Pawos 8

တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

1. Pawilangan ngawit dados Kerama Desa Pakraman utawi Banjar sekadi ring sor :

၁၂ တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ
တၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤတၢ်ပၤ

a. Ngawit mapumahan wiadin ngarereh pangupa jiwa sajroning palemahan Desa
Pakraman Penyaringan ,yan sampun jumenek 3 sasih.

၂၂ ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤ
ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤကၤ

na. Melarapan antuk pemiwahan, mekadi putran I Kerama sane sampun mawidhi
widana utawi sampun 3 sasih saking merabian diastun durung ngalaksanayang
Upakara Widhi widana.

၃၂ ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤ
မၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤကၤ

ca. Kerama Desa utawi Banjar sane ninggalin Desa utawi Banjar malih tedun
makerama sesampune naur pamopog utawi pangepok manut pararem, sejaba sane
sampun ngeranjing makerama Adat utawi Purantara.

၄၂ ဟေ့ၣ်ဖၣ်တၢ်ကၢၤအၢ်ပၤမၤကၤလိၣ်န့ၣ်ကၢၤသၤတၢ်မၤကၤအၢ်မၤကၤကၤအၢ်မၤကၤ
ကၤအၢ်မၤကၤကၤအၢ်မၤကၤကၤအၢ်မၤကၤကၤ

ra. Yening wenten tamiu sane sampun jumenek 3 sasih ring palemahan Desa
Penyaringan, kapatutang ngamiletin ayah utawi pemopog manut patitis kala.

ဤကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ နိမိတ်တို့သည် ဤသို့ဖြစ်ပြီး အစဉ်အလာ ဖြစ်သည်။
ဤသို့ ဖြစ်သည်။

3. Kulawarga sane nerima tamiu utawi dunungan senistane mewaneng arahina patut atur supeksa ring Kelian Adat sane ngawidangin genah paumahan.

ပုဒ်မ ၁၀

Pawos 10

ဤသို့ ဖြစ်သည်။

1. Swadarmaning I Krama Desa utawi Banjar sewos ring keni ayah-ayahon patut :

ဤသို့ ဖြစ်သည်။

ha. Dereda atawang ring Desa utawi Banjar, tinut saturut sedaging Awig-awig, Paswara miwah geguet-geguet Desa utawi Banjar.

ဤသို့ ဖြစ်သည်။

na. Tan maren ngutsahayang mangda Desane utawi Banjare nyidayang nyujur tatujonnya sakadi mungguh ring ajeng.

ဤသို့ ဖြစ်သည်။

ra. Natak panes lan tis kertin Desane utawi Banjare.

ဤသို့ ဖြစ်သည်။

2. I Krama Desa utawi Banjar sane sinanggeh tamiu patut taler ngelaksanayang swadarma kadi ring sor :

ဤသို့ ဖြစ်သည်။

ha. Tinut ring sedaging awig-awig, paswara, pararem miwah gaguet-gaguet Desa lan Banjare ngeninin indik ngupadi kasukertan sekala.

ဤသို့ ဖြစ်သည်။

na. Tan wenten nungkasin sapemargin kertin Desane utawi Banjare.

បទប្បញ្ញត្តិ ១១

Pawos 11

ក្រឹត្យ ១១ គឺជាបទប្បញ្ញត្តិសម្រាប់ការងារទូទៅនៃការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់

1. Keputusan utawi tetuas I Kerama Desa utawi Banjar miwah sang sinanggeh tamiu luire :

១. បទប្បញ្ញត្តិសម្រាប់ការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
សាច់សន្តិវិធានក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់ ។

ha. Polih pesayuban ngemanggehang pasukertan raga, Agama saha druwennya soang-soang saking Desa utawi Banjar.

២. បទប្បញ្ញត្តិសម្រាប់ការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
សាច់សន្តិវិធានក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់ ។

na. Polih pengayoman Prajuru manut dresta, ngeninin sangaskara kauripannya sane makadi mastikayang iketan sulur pekulawarganya.

៣. បទប្បញ្ញត្តិសម្រាប់ការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
សាច់សន្តិវិធានក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់ ។

ca. Polih pengayoman Prajuru ngeninin indik kasukertan miwah kasucian Perahyangan karangnyane miwah padruwennya saha kabawosin tur katiwakin pamutus sahanan wicarannya.

ក្រឹត្យ ១២ គឺជាបទប្បញ្ញត្តិសម្រាប់ការងារទូទៅនៃការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
បទប្បញ្ញត្តិ ១២

2. Tetuas miwah keputusan I Kerama Desa utawi Banjar sane sinanggeh pamekas sekadi ring pawos 7(1),(2) luwire :

១. បទប្បញ្ញត្តិសម្រាប់ការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
សាច់សន្តិវិធានក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់ ។

ha. Polih memilih wiyadin kapilih kedadosang Prajuru Desa utawi Banjar, Pemangku Kahyangan Desa miwah sane siwosan. manut pararem.

២. បទប្បញ្ញត្តិសម្រាប់ការងារក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់
សាច់សន្តិវិធានក្នុងសង្កាត់និងសង្កាត់ឃុំឃាំងស្រុកស្រែក្រវាត់ ។

na. Nyarengin paruman tur keputusan pisan ngamedalang daging pikayun, pitaken-pitaken miwah pangelemek-pangelemek pawungune sane matatujon becik marep ring pelaksanaan Prajuru Banjar saha wenang mastikayang pamutus Desa utawi Banjar.

ឧបាសិទ្ធិបុបហាភិវត្តន៍សង្គមភូមិស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ
សម្រាប់ស្រុកស្រែចម្រុះ

ca. Polih pah-pahan pikolih sangkaning duwen Desa utawi Banjar tur pituas sewosan manut pararem.

បុបហាភិវត្តន៍

Pawos 12

ក្រសួងស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

1. Sinalih tunggil sang wusan mekerama Desa utawi Banjar yaning :

ឧបាសិទ្ធិបុបហាភិវត្តន៍សង្គមភូមិស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ
សម្រាប់ស្រុកស្រែចម្រុះ

ha. Megingsir linggih saking palemahan wewidangan Desa Adat Penyaringan, turmaning sampun nunas palugrahan saking Prajuru.

ឧបាសិទ្ធិបុបហាភិវត្តន៍សង្គមភូមិស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ
សម្រាប់ស្រុកស្រែចម្រុះ

na. Kanorayang utawi kausanang riantuk mamurug Awig-awig sesampun ping kuda-kuda polih pangelemek saking Prajuru Adat.

ក្រសួងស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ
សម្រាប់ស្រុកស្រែចម្រុះ

2. Sang wusan mekerama Desa utawi Banjar tan wenten polih pah-pahan sangkaning rajabrana druwen Desa Pakraman utawi Banjar.

បុបហាភិវត្តន៍

Pelet 2.

ហិក្រិប្រាជុរូ
INDIK PRAJURU

បុបហាភិវត្តន៍

Pawos 13

ក្រសួងស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

1. Desa Pakraman Penyaringan puniki kaenterang olih Prajuru Adat luwire :

ហាង្គាតាបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ha. Bendesa Pakraman : Maka penua Desa Pakraman.

តាបត្យមាតិបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
na. Pangliman utawi Petajuh : Maka wakil penua Desa Pakraman.

សាប៊ីការិកាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ca. Penyarikan : Maka pangenter Juru surat Desa Pakraman.

រាបតិកាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ra. Petengen : Maka pengemong miwah ngelingan rajabrana druwen Desa Pakraman.

តាបត្យមាតិបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ka. Pemijian utawi Sinoman : Maka juru margi, penyanggra Desa Pakraman.

ញាតិកាតិបត្យមាតិបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ហាង្គាតាបត្យមាតិបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥

2. Banjar Pakraman miwah Tempek-tempek kaenterang antuk Kelian Banjar Pakraman miwah Kelian Tempek-tempek tur soang-soang kesanggra olah :

ហាង្គាតាបត្យមាតិបត្យមាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ha. Pangliman utawi Petajuh: Maka wakil Kelian Banjar utawi Kelian Tempek.

សាប៊ីការិកាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
na. Penyarikan : Maka pangenter juru surat Banjar Pakraman utawi Tempek

រាបតិកាតិ ៖ ឋានបត្យមាតាបត្យមាតិ ॥
ca. Patengen : Maka pengemong miwah ngelingan rajabrana druwen Banjar Pakraman miwah Tempek.

ဤအချက်အလက်များသည် ပြည်ထောင်စုအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစံများကို ဝေဖန်ဆန်းစစ်ရန် အထူးအရေးကြီးပါသည်။

- 1. Bendesa, Kelian Banjar Pakraman keadegang melarapan antuk pamilihan olih peparuman Desa utawi Banjar manut dudonan.

ဤပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစံများကို ဝေဖန်ဆန်းစစ်ရန် အထူးအရေးကြီးပါသည်။

- 2. Prajuru sane siwosan kadi ring ajeng kajudi olih Bendesa Pakraman miwah Kelian Banjar Pakraman malarapan Paruman Desa utawi Banjar.

ဤအချက်အလက်များသည် ပြည်ထောင်စုအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစံများကို ဝေဖန်ဆန်းစစ်ရန် အထူးအရေးကြီးပါသည်။

- 3. Sehanan Prajuru patut mawiwit saking Kerama ayah ngarep utawi utama tur sampun polih cacumponan saking I Kerama Desa utawi Banjar madasar antuk indik-indik sane sampun kasungkemin olih I Kerama sareng sami utawi akehan.

ပုဒ်မ ၁၅

Pawos 15

ဤပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစံများကို ဝေဖန်ဆန်းစစ်ရန် အထူးအရေးကြီးပါသည်။

- 1. Prajuru Desa Pakraman utawi Banjar paling suwe limang warsa, tur sewosan punika kangkat kepilih saha maduluran ngaturang pakeling ring Pura Kahyangan Tiga Desa.

ဤပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစံများကို ဝေဖန်ဆန်းစစ်ရန် အထူးအရေးကြီးပါသည်။

- 2. Prajuru Desa Pakraman utawi Banjar Pakraman miwah Tempek-tempek dados kagentosin sedurung watesipun yaning :

ဟေ့ ပဒမ်။

ha. Padem.

ဟေ့ ပဒမ်။

na. Mapikayun saking dewek ngeraga.

ဟေ့ ပဒမ်။

ca. Sedeng ngelaksanayang hukuman penjara.

កថាបដិសេធិសាវ្យាយាមគុណបុគ្គលិក

ka. Pesamuhan Paruman Pamucuk.

ក្នុងសហគណៈបដិសេធិសាវ្យាយាមគុណបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិក
ក្នុងវិស័យសិប្បកម្មធានាសុវត្ថិភាព

2. Sahanan Pesamuhan sidha lumaksana yang sampun katedunin antuk sang patut nyarengin bilih langkung ring atenga akeh ipun.

ក្នុងសហគណៈបដិសេធិសាវ្យាយាមគុណបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិក
ក្នុងវិស័យសិប្បកម្មធានាសុវត្ថិភាព

3. Sahanan pamutus kautsahayang pisan mangda malarapan antuk gilik briuk siu, bilih tan nyidayang suwarane makehan sinanggeh pamutus.

ក្នុងវិស័យសិប្បកម្មធានាសុវត្ថិភាពស្រីនិមិត្តស្រីបុគ្គលិកស្រីបុគ្គលិក
វិស័យសិប្បកម្មធានាសុវត្ថិភាពស្រីនិមិត្តស្រីបុគ្គលិកស្រីបុគ្គលិក

4. Ring sahanan paruman tan maren kemanggehin antuk pengarcana ring Ida Sanghyang Widhi miwah ring Ida Bhagawan Penyarikan saha widhi widana miwah kelanturang antuk Pujastawa Tri Sandya.

បុរាណសាស្ត្រ

កថាបដិសេធិសាវ្យាយាមគុណបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិក
ក្នុងវិស័យសិប្បកម្មធានាសុវត្ថិភាព

1. Samuhan Desa Pakraman kawentenang senangken awarsa apisan ring rahina Ngembak geni, tatujon muah bebuatannya lur ipun :

ហេតុអ្វីបានជាបដិសេធិសាវ្យាយាមគុណបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិក
ស្រីនិមិត្តស្រីបុគ្គលិកស្រីបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិកស្រីបុគ្គលិក

ha. Bendesa Pakraman nyiarang utawi nyinahang indik ngemargayang swadarmannya miwah kawenangannya sajeroning awarsa, minakadi sulur pemargin, panelas artha berana druwen Desa sane kaenterang miwah pidabdab pemargin utsaha-utsaha Desane.

កថាបដិសេធិសាវ្យាយាមគុណបុគ្គលិកស្រីនិមិត្តស្រីបុគ្គលិកស្រីបុគ្គលិក
នា. Nguningayang utawi nyinahang indik munjuk lungsur Pakraman miwah ayah-ayahan.

1. Samuhan Desa, Banjar, Tempek miwah sane sewos-sewosan.

ບາບອາໄສ
Pawos 22

1. Samuhan Desa, Banjar, Tempek, Subak miwah Sekaa-Sekaa dados kawentenang manut bebuatan ipun, yening sampun kacumponin antuk 2/3 Kerama sanistane.

2. Sajawaning kadi munggah ring ajeng, samuhan Desa, Banjar, Tempek, Subak miwah Sekaa-Sekaa taler patut kawentenang prade kawidi olih Kerama sanistane atenga langkung, tur sang ngawidi patut mastikayang bantang sane sandang ring paruman.

3. Samuhan Subak sawah, Abian lan Sekaa-Sekaa manut babuatan ipun soang-soang patut saeloan ring petitis Desa Pakraman Penyaringan, saha patut mapiuning ring Prajuru Desa utawi Banjar.

ບາບອາໄສ
Pawos 23

1. Samuhan Desa sane sinanggeh pangewisesa saha wenang nyelem putihang tata pangenter Desa Adat Penyaringan, kawentenang sinangken 3 (tigang) warsa apisan, tetujon muah babuatannya luire :

3) ສຽງກຸລຸນສຽງນິສຽງສປິບາເຈໂສບສູນິສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ:
4. Swaran kulkul inucap ring ajeng, kewastanin Sad Maha Swara Manggala Dara sane maartos :

ທາສາທາືະລາງູທາບິລິຍູ່ຕາ||
ha. sad : 6 (nenem)

ສາຍທາະທາຕິງູທາບິຍາຕູທາ||
na. Maha : Ageng utawi mabuat.

ສາສຽງາະທິກາຍາ||
ca. Swara : Irama.

ກາຍາຕູນະບຍສຽງທາບິບິຍວິສາສາ||
ra. Manggala: Pamucuk utawi Pimpinan

ສາທາກະສາທາຍິທູທາບິສາສຽງທາສາ||
ka. Dara : Kegamel utawi kekukuhin.

໑) ສຽງກຸລຸນທາງູທາບິຕາທາງູທາງູທາບິສາທາບິສາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິບາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ
ທາທາງູທາບິສາທາຍິທູທາບິສາສຽງທາສາ||

5. Kulkul desa utawi banjar tan wenang ketepak yan tan sangkaning petuduh prajuru desa/banjar sajabaning wenten kepancabaya.

ບາບວາສິ 25
Pawos 25

ທາສຽງກຸລຸນສຽງນິສຽງສປິບາເຈໂສບສູນິສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິບາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ
ທາບິຍາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິບາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ||

1. Swaran kulkul tengeran paruman patut ketedunin antuk krama saha pengangge saput maupal utawi manut tata kramaning adat miwah dresta utawi Mabusane jangkep.

ທາສຽງກຸລຸນສຽງນິສຽງສປິບາເຈໂສບສູນິສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິບາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ
ທາບິຍາສຽງາວຊາບາສຽງຍາຕູນບວກກສາກຸລຸນາວາສິ||

2. Swaran kulkul tengeran patut ketedunin antuk krama saha gegawan manut dedawuhan utawi warah-waran saking prajuru.

ဤရွာရွာကွယ်ကွယ်သေသေဟူ၍ ဤရွာရွာအသားကွယ်ကွယ်ဟူ၍
ကွယ်ကွယ်သေသေဟူ၍

- 3. Swaran kulkul pancabhaya patut ketedunin antuk krama saha gegawan manut pepalihan pancabhaya kadi mungguh ring ajeng.

ပာဝေ ၂၆

Pawos 26

ဤရွာရွာကွယ်ကွယ်သေသေဟူ၍ ဤရွာရွာအသားကွယ်ကွယ်ဟူ၍
ကွယ်ကွယ်သေသေဟူ၍

- 1. Sahanan kulkul sane wentan ring sewewidangan Desa Pakraman Penyaringan patut nyarengin ketepak perade wenten sinalih tunggil tengeran kulkul maswara nyihnyayang wenten pancabhaya, bilih-bilih kulkul Desa utawi Banjar.

ဤရွာရွာကွယ်ကွယ်သေသေဟူ၍ ဤရွာရွာအသားကွယ်ကွယ်ဟူ၍
ကွယ်ကွယ်သေသေဟူ၍

- 2. Swaran kulkul sekehe-sekehe sane wenten sejeroning wewidangan Desa Pakraman Penyaringan puniki, tan wenang nyawerin swaran kulkul Desa utawi Banjar.

ပာဝေ ၅

Palet 5

ဟိန္ဒူဇာယက
INDIK LABA PURA

ပာဝေ ၂၇

Pawos 27

ဤရွာရွာကွယ်ကွယ်သေသေဟူ၍ ဤရွာရွာအသားကွယ်ကွယ်ဟူ၍
Tanah pelaba duwen kahyangan Tiga Desa Pakraman Penyaringan inggih punika :

ဟူ၍ ဤရွာရွာကွယ်ကွယ်သေသေဟူ၍

ha. Tegal sane megenah ring banjar pakung kwa No.140 persil No.213 DP, Klas IV, linggahnya 196710 m

ဟူ၍ ဤရွာရွာကွယ်ကွယ်သေသေဟူ၍

na. Tegal megenah ring Banjar Tibu beleg Tengah No,126, Persil No., Linggahnya 6455 m

ហា ៤ កាម្យាពត្យុទាមិបូរាបូរិស្យុភាវាទាសាសាមេនាតីនរិវិការក្នុងបិការិកត្ថស្ស
ក្យៀវហាវលិវុសាលស្សទាមិ ៤ កាម្យាពត្យុ

ha. Kahyangan utawi Pura Puseh, Pura Desa sane megenah ring banjar penyaringan kasungsung olih solas (11) Banjar.

តា ៤ បូរាបាត្យុយុវាសាមេនាតីនរិវិការក្នុងបិការិកត្ថស្សក្យៀវហាវលិវុសាលស្សទាមិ
៤ កាម្យាពត្យុ

na. Pura Dalem sane megenah ring Banjar Penyaringan kesungsung olih dasa (10) Banjar.

តា ៤ បូរាបាត្យុយុវាសាមេនាតីនរិវិការក្នុងហាវាលិវុសាលស្សក្យៀវហាវលិវុសាលស្ស
ក្យៀវហាវលិវុសាលស្ស

ca. Pura Dalem Yeh Buah sane megenah ring Banjar Anyar Tembles,kasungsung olih Banjar Yeh Buah.

តា ៤ បូរាបាត្យុយុវាសាមេនាតីនរិវិការក្នុងទិក្យុភិវុសាលស្សក្យៀវហាវលិវុសាលស្ស
ក្យៀវហាវលិវុសាលស្ស

ra. Pura Puncaksari sane megenah ring Banjar Tibu beleng Kelod kasungsung olih : 11 (solas) Banjar,miwah subak Tibubeleng.

តា ៤ បូរាបាត្យុយុវាសាមេនាតីនរិវិការក្នុងហាវាលិវុសាលស្សក្យៀវហាវលិវុសាលស្ស
ក្យៀវហាវលិវុសាលស្ស

ka. Pura Pengulun Banjar Pakraman sane kepekandelin saha kesiwi antuk banjar soang-soang.

តា ៤ បូរាបាត្យុយុវាសាមេនាតីនរិវិការក្នុងហាវាលិវុសាលស្សក្យៀវហាវលិវុសាលស្ស
ក្យៀវហាវលិវុសាលស្ស

da. Pura pengulun subak sawah lan abian sane kepekandelin saha kesiwi antuk subak soang-soang.

ទា ៤ កាម្យាពត្យុទាមិបូរាបូរិស្យុភាវាទាសាសាមេនាតីនរិវិការក្នុងបិការិកត្ថស្ស
ក្យៀវហាវលិវុសាលស្ស

ta. Tanah setra utawi tunon sane megenah ring Banjar Penyaringan miwah ring Banjar yeh buah.

សា ៤ បិរានិបិរានិមេកាធិបាលាដាតាបាលាដាតាបាលាដាតាបាលាដាតាបាលាដាតាបាលាដាតា
បាលាដាតាបាលាដាតាបាលាដាតា

sa. Piranti-piranti mekadi bale adat ring desa,banjar-banjar miwah tempek saha subak sawah lan abian.

wa. Lelanguan sane wenten sejroning Desa Pakraman miwah Banjar Pakraman.

la. Pelemahan Desa Pakraman Penyaringan.

ma. Tanah-tanah miwah kebon,cerik sane sewosan sane kedue olih banjar saha ketitenin oleh I Krama Banjar.

Indik duwen Desa Pakraman inucap ring ajeng keemong saha ketitenin antuk I Krama Desa / Banjar melarapan perarem miwah dresta sane sampun ketinutin saking rihin.

3. Tanah druwen Banjar ketitenin olih Banjar.

4. L.P.D. Keduwe Desa Pakraman,keenterang manut pasuara.

Palet 7

SUKERTI PAMI TEGES

Kaping 1

INDIK KARANG, TEGAL, SAWAH

Pawos 30

3. Sinalih tunggil sang madrebe tegal lan sawah kepatutang gebyogan nandurin manut perarem.

3. Sinalih tunggil I Krama Desa/banjar tan kalugra : Ngelalah tegal , karang , sawah pedruwen anak lian, miwah ngembahan toyo wit pesiraman isep, pekarangan, Tegal, sawah anak lian/penyadingnya.

5. Sapesira mamurug pawos 31 (1), (2), (3), (4) kadi ring ajeng wenang kedanda agung alit ipun manut perarem.

INDIK PEYONAN

Kaping 2

INDIK PEYONAN

INDIK PEYONAN

Pawos 32

Pawos 32

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

1. Ngawit nandur tanem tuwuh sang madrebe karang tegal patut luire :

ຫຼືບິບຕຸກຄືທີ່ຕຸກຄືທີ່ສາມາດເຮັດໄດ້ບໍ່ມີເງື່ອນໄຫວທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ
ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ
ສູງກວ່າທີ່ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ

- 2. Wewangunan ring telengin wates patut ngewentenang paigum ring pengadinia tur mesadok ring prajuru desa utawi banjar.Perde mamurug riwekas yan kewara antuk pengadinia wenang wewangunan inucap kegubar saha tan polih perebea utawi kepocolang.

ສາມີ 31

Kaping 4

ບິບຕຸກຄື
WEWALUNGAN

ບາງບາສີ 1 ຫຼື 31
Pawos 34

ທຸກໆສາມາດສູງກວ່າທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ
ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ
ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ

- 1. Sahanan warga desa/banjar sane miara wewalungan patut siaga nitenin negul utawi ngelogor mangda tan wenten ngerusuhin karang utawi pekubonan,miwah abian-abianan sewosan,bilih-bilih ngantos ngeranjing ngeletehin kahyangan.

ຫຼືບາງບາສີ 1 ຫຼື 31 ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ

- 2. Perade wenten mamurug sekadi inucap ring ajeng patut kesadokang ring sang madruwe wewalungan punika.

ຫຼືບາງບາສີ 1 ຫຼື 31 ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ

- 3. Yan kantos ping tiga kesadokang,ngeraris sang sane rusakin minakadi karang, pakubonan miwah abian-abianannya ketiwakin pamidanda kadi ring sor :

ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ
ha. Ngewaliang sahanan sane rusak tur perebea kepocolang manut pemutus prajuru.

ທາງເວັບທີ່ມີເງື່ອນໄຫວເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າທີ່ເຮັດໃຫ້ມາດຕາສູງກວ່າ

မျှတမှုပြုစေ

na. Ngupakara/cecaron yening wewalungan kantos ngeletehin kahyangan manut pemutus prajuru.

အတူတူမျှတမှုပြုစေရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

ca. Taler wewalungan inucap kengin ketaban manut tata cara luire :

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

1. Sang naban polih perebea sejeroning miara, prebea kalingutan yogia polih saking sang madruwe wewalungan punika.

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

2. Pelemahan margi/rurung, sunutan, alun-alun, setra miwah sane siwosan.

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

3. Sang madruwe wewalungan patut nawur perebea ring sang naban manut pengelokika prajuru.

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

ra. Yaning wewalungan sane ketaban punika perade mati utawi metatu wenang sang naban nanggung kerugian manut pemutus prajuru.

အောက်ဖော်ပြပါနည်းစံများ
Pawos 35

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

1. Tan kedadosang ngelumbar utawi ngangon ring :

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

ha. Pelemahan kahyangan, tanah desa, banjar, subak miwah karang anak lian.

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

na. Pelemahan margi, rurung, sunutan, alun-alun, setra miwah sane sewosan.

အဘယ့်ကြောင့် ညွှန်ကြားရေးမှူးချုပ်ထံသို့ အသိပေးကြားသိရန်အတွက် အောက်ဖော်ပြပါနည်းစံများကို လိုက်နာရမည်။

2. Perade wenten mamurug patut kapidana agung alit ipun manut perarem.

පඤ්ඤා
PANCA BHAYA

පහවසිංහ
Pawos 36

ආයුධ සහ සතුන්ගේ හානි පිළිබඳව පුහුණු කිරීම සඳහා සහතික පත්‍ර ලියාපදිංචි කළ යුතුය. සහතික පත්‍ර ලියාපදිංචි කළ යුතුය.

1. Sahanan warga Desa utawi Banjar perade uning ring wenten jadma melaksana corah patut peremangkin nyadokang ring Prajuru Desa utawi Banjar.

සහතික පත්‍ර ලියාපදිංචි කළ යුතුය. සහතික පත්‍ර ලියාපදිංචි කළ යුතුය.

2. Bilih mabuat kawentenan ipun, Sang uning patut digelis nyuarayang nepak kulkul mapitulung manut Pawos 24 ring ajeng, tur anutang ring rupan pangelaksanaan sang corah.

ආයුධ සහ සතුන්ගේ හානි පිළිබඳව පුහුණු කිරීම සඳහා සහතික පත්‍ර ලියාපදිංචි කළ යුතුය. සහතික පත්‍ර ලියාපදිංචි කළ යුතුය.

3. Sahanan warga Desa utawi Banjar perade uning utawi manggihin kahanan jiwa bhaya taler patut nyuarayang nepak kulkul mapitulung manut Pawos 24, tur Sang mayanin inucap patut kadanda manut pararem saha kasukserahang ring Sang rumawos.

පහවසිංහ
Pawos 37

ආයුධ සහ සතුන්ගේ හානි පිළිබඳව පුහුණු කිරීම සඳහා සහතික පත්‍ර ලියාපදිංචි කළ යුතුය. සහතික පත්‍ර ලියාපදිංචි කළ යුතුය.

1. Sahanan warga Desa utawi Banjar perade uning ring kawentenan bhaya utawi penangken bhaya, patut peremangkin matur ring Prajuru utawi nyuarayang kulkul mapitulung manut pawos 24, penangken bhaya inucap luire :

හානි පිළිබඳව පුහුණු කිරීම සඳහා සහතික පත්‍ර ලියාපදිංචි කළ යුතුය.

ha. Manggihin wenten umah puun.

na. Anyudang embah utawi belabar.

ca. Lindu, angin belisung miwah sapanunggalan ipun.

2. Sapunika taler sahanan warga Desa utawi Banjar patut parama tulung ring Sang katiben bhaya inucap, makadi ngaturang ayahan saha gagawan ring kawentenan bhaya inucap.

Kaping 6

Pawos 38

PENYANGGRA TEMPEK UTAWI BANJAR

Pawos 38

Pawos 39

1. Pakaryan sinalih tunggil Kerama sane mabuat kengin nunas penyanggra Tempek utawi Banjar, tur indik tata penyanggranya kaetang antuk Prajuru Tempek miwah Banjar soang-soang manut perarem utawi dresta.

2. Yening karyane dahat bobot Tempek miwah Banjar sewosan katurin panguing manut ring wibuh kincit karyan Kramane inucap.

Pawos 39

Pawos 40

1. Panyanggra sane kamargiang olih Banjare mantuk ring I Krama luih ipun :

ha. Ngupakara sawa utawi sahanan Pitra Yadnya diastun tanpa sawa.

na. Sahanan Yadnya : Dewa, Rsi, Pitra, Manusa lan Bhuta Yadnya.

ca. Rikala ngelaksanayang penyanggra kadi ring ajeng I Krama kepatutang ngangge wastra manut sapanindik keramaning Adat saha patut kawentenang pujastawa miwah kidung utawi kakawin katuntun antuk Prajuru.

2. Sajaba kadi inucap ring ajeng, pekaryan-pakaryan kadi ring sor puniki taler kengin katunasang penyanggra luih ipun :

ha. Ngisidang saka luih wewangunan.

na. Ngampung.

ca. Nyucuk.

ra. Ngerebin lan sapanunggal ipun.

Kaping 7

LELUPUTAN AYAHAN

Pawos 40

ហិរញ្ញវត្ថុបុរាណ
INDIK DEWA YADNYA

ហេតុអ្វី
Pawos 41

ក្រសួងប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស

1. Kahyangan-Kahyangan utawi pelinggih-pelinggih panyiwian ring wewidangan palemahan Desa Pakraman Penyaringan sane sampun wenten luire :

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ha. Pura Desa, Bale Agung, Puseh, Pura Dalem.

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
na. Pura Pangulun Setra/Prajapati.

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ca. Pura Pangulun Banjar Pakraman ring Soang-soang Banjar Pakraman.

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ra. Pura Pangulun Subak sawah utawi Abian ring soang-soang Subak.

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ka. Pura Padadian : Panti, Paibon, Merajan ring soang-soang pakulawarga utawi kewangsan.

ហេតុអ្វីប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
da. Pura Pucaksari.

ក្រសួងប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស
ប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាសប្រកាស

2. Kahyangan-Kahyangan utawi pelinggih-pelinggih panyiwian inucap ring ajeng patut kasanggra kasuciannya saha kapelihara oleh I Kerama Desa utawi Banjar utawi panyiwian soang-soang manut tata Agama Hindu miwah dresta.

31. Sahanan barang sane kasinanggeh letuh manut Agama minakadi tulang getih, sakaluir wiwitan watang, layudan pitra yadnya miwah sahanan cendala sewosan.

da. Sahanan barang sane kasinanggeh letuh manut Agama minakadi tulang getih, sakaluir wiwitan watang, layudan pitra yadnya miwah sahanan cendala sewosan.

3. Ring Kahyangan utawi Pelinggih utawi Panyiwian tan wenang ngelaksanayang laksana sane sinagken ngaletihin luire :

3. Ring Kahyangan utawi Pelinggih utawi Panyiwian tan wenang ngelaksanayang laksana sane sinagken ngaletihin luire :

ha. Memisuh lan wakparusia sane sewosan.

ha. Memisuh lan wakparusia sane sewosan.

na. Majaljal utawi magerengan bilih bilih yan jantos kanin utawi metu rah.

na. Majaljal utawi magerengan bilih bilih yan jantos kanin utawi metu rah.

ca. Makebetan, makoratan, mewarih, masanggama miwah prawerti kawon sewosan.

ca. Makebetan, makoratan, mewarih, masanggama miwah prawerti kawon sewosan.

4. Sapasira mamurug kadi inucap ring ajeng wenang kapidanda manut pararem.

4. Sapasira mamurug kadi inucap ring ajeng wenang kapidanda manut pararem.

5. Keramane sane manggihin utawi uning mungguing wenten jadma ngaletihin kadi mungguh ring ajeng patut matur uning ring Prajuru perade tan wenten nyadokang, wenang kesisipang tur kapidanda riantuk sinanggeh saruron ring corah.

5. Keramane sane manggihin utawi uning mungguing wenten jadma ngaletihin kadi mungguh ring ajeng patut matur uning ring Prajuru perade tan wenten nyadokang, wenang kesisipang tur kapidanda riantuk sinanggeh saruron ring corah.

Pawos 43

Pawos 43

1. Prajurune patut mastikayang Pemangku sane kengin mungguh tedun ring pelinggih Kahyangan Desa, Banjar, Subak miwah indik ngiyasin Pralinggannya.

1. Prajurune patut mastikayang Pemangku sane kengin mungguh tedun ring pelinggih Kahyangan Desa, Banjar, Subak miwah indik ngiyasin Pralinggannya.

ຫຼາຍເວລາທີ່ລຳລາຍສາມຜູ້ສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕຸ້ນນິມີ
ຕື່ນຕື່ນສາຍງາຕາງຊຸກເອົາຕາງຊຸກສູງທາງສາຍບຸກບຸກຕຸ້ນບຸກບຸກນິມີ ແລ້ວ

2. Sajawaning Sang kapastikayang kadi inucap ring ajeng sapasira ugi tan dados mungga
ring pelinggih-pelinggih Kahyangan Desa, Banjar, Subak Sawah lan Abian miwah
ngambil Pralingga.

ຫຼາຍປະຖາກາສາຍສູງກາສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕື່ນຕື່ນນິມີ
ທີ່ເອົາສູງກາສິກ ແລ້ວ

3. Prajurune tan maren nureksa nitenin mangda I Pemangku ajeg nganutin sesanannya
dumugi tetep kaeningannya.

ປຸງປຸງກາສາຍສູງສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕື່ນຕື່ນນິມີ
ທີ່ເອົາສູງກາສິກທີ່ເອົາສູງກາສິກ ແລ້ວ

4. Prajurune patut mastikayang indik piodalan miwah aci-aci Kahyangan pacang
kamargayang mekadi agung alitnyane miwah indik tata pangelaksananya.

ອາສາສາຍສູງກາສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕື່ນຕື່ນນິມີ
ທີ່ເອົາສູງກາສິກທີ່ເອົາສູງກາສິກ ແລ້ວ

5. Tanah jaba pura saha upon-uponnya, punia-punia sane katur kalih druwen Kahyangan
sami kapastikayang miwah katitenin antuk Prajuru.

ບາຕາສິກ 171
Palet 2

ທິກິສິຍາດາ
INDIK RSI YADNYA

ບາບາສິກ 331
Pawos 44

ຫາລຳລາຍສາຍສູງກາສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕື່ນຕື່ນນິມີ
ທີ່ເອົາສູງກາສິກທີ່ເອົາສູງກາສິກ ແລ້ວ

1. Sang pacang mapodagala utawi madwijati sajawaning nunas panugrahan ring Sang
rumawos utawi Parisadha Hindu Dharma lan Pemerintah taler patut masadok ring
Bendesa Pakraman.

ຫາລຳລາຍສາຍສູງກາສາວພິກາສິກສາປັບເຈັບບາດສິກທາງເຕີເອກຸກາສູງຕື່ນຕື່ນນິມີ
ທີ່ເອົາສູງກາສິກທີ່ເອົາສູງກາສິກ ແລ້ວ

2. Bendesa Pakraman patut sareng nureksa nitenin mangda sulur kalih pamargine jati-jati
manut kecaping Agama.

ທ່າລ່າມຂໍຍົມຮູ້ສູງເບີງບາດຊາກບາຍສາຕຽງເສລາສໍາຂໍເຕີຕາຍຕູ້ສໍາຄື ກາກາງຮູ້
ສາກາຍສາຄື ຈາກນີ້ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ
ເບີຕາກວ່າ

1. Sang pacang mawinten utawi Podgala maka buatan pacang memargi ngemangkunin, nyonteng, kebayan, Dalang miwah sakaluwir pacang ngenterang yadnya patut masadok ring Prajuru Desa utawi Banjar.

ຫຼືປຽງກາກາຍສາເບີຕາກວ່າເບີງເບີງເສລາກາລິປຽງກາກາຍສາ
ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ

2. Prajuru Desa utawi Banjar patut ngawas nitenin mangda pemargine manut kecap agama utawi dresta, perade kacihnna saras, wenang naweng ngalangin.

ຫຼືລ່າມຮູ້ສູງເບີງເບີງເສລາກາລິປຽງກາກາຍສາ
ສາກາຍສາຄື

3. Sang tan terima ring tatuwek inucap dados nunas pematut ring Sang rumawos sinanggeh pamutus tan kawicaranan.

ປຽງກາກາຍສາເບີຕາກວ່າເບີງເບີງເສລາກາລິປຽງກາກາຍສາ
ເບີງເບີງເສລາກາລິປຽງກາກາຍສາ
ສາກາຍສາຄື ຈາກນີ້ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ
ສາກາຍສາຄື ຈາກນີ້ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ

4. Prajuru Desa, Banjar, Subak sawah lan Abian patut nuntun saha manggala I Kerama ngawas nitenin sapemargin para Sulinggih miwah Pemangku sane wenten sewewidangan Desa Pakraman Penyaringan, pamekas mikukuhin kasucian linggihnya, Perade wenten kacihnna sasaring laksana patut digelis matur uning ring Sang rumawos.

໑) ຫຼືເບີງເບີງເສລາກາລິປຽງກາກາຍສາ
ເບີງເບີງເສລາກາລິປຽງກາກາຍສາ
ສາກາຍສາຄື ຈາກນີ້ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ

5. I Kerama sami patut sareng ngawas nitenin mangda sahanan Yadnya sane kawentenang kaicen pamuput olih Sulinggih utawi Pemangku lan sapanunggal ipun manut dudonan kawenangannya soang-soang manut dresta miwah agama.

ປຽງກາກາຍສາເບີຕາກວ່າເບີງເບີງເສລາກາລິປຽງກາກາຍສາ
ເບີງເບີງເສລາກາລິປຽງກາກາຍສາ
ສາກາຍສາຄື ຈາກນີ້ຍົມບຸກສາກນີ້ບໍ່ສໍາຄືກໍາມະຊຽມເບີງເສລາກາລິປຽງກາກາຍສາ

6. Perade wenten ngalempasin, bilih-bilih sane pastika nyumuka , Prajurune wenang ngalangin Yadnya inucap yaning ketelanjur kamargayang, pelaksanaannya sinanggeh tan wenten sah tur Sang inucap katiwakin pamidanda manut pararem.

ບູລິມະສິດ
Palet 3

ບົກສິນທິຍາມຸດຽ
INDIK PITRA YADNYA

ບາບສິນທິຍາມຸດຽ
Pawos 49.

ທ່ານຊົນບໍລິເວນຕ່າງໆກະຕຸ້ນເບີງສະໄຫມບຸກຄົນສາມາດສູນກຳມະສິດປຸງຮຽນຮາກພື້ນຊຸມຊົນ
ບຸກຄົນສາມາດເອົາເອົາຕ່າງໆຕາມຄວາມສູນກຳມະສິດປຸງຮຽນຮາກພື້ນຊຸມຊົນ

1. Sang pacang ngangge tunon utawi Setra patut nunas bebasan ring Prajuru Desa pamekas Bendesa Pakraman, saha tatane ngangge mangda manut kadi dresta utawi pituduh Prajurune.

ຜູ້ບໍ່ເກາະເກາະສາມາດເອົາເອົາເອົາສິດທິຕ່າງໆສາມາດເອົາເອົາສິດທິທຳມະດາ
ທາງສາທາລະນະບຸກຄົນສາມາດເອົາເອົາສິດທິທຳມະດາທາງສາທາລະນະ

2. Warga Desane sami patut nitenin mangda letuh setrane tan wenten ngelahlah utawi kabakta ke Desa Pakraman bilih-bilih ke Kahyangan.

ຜູ້ສາມາດສາມາດສາມາດເອົາເອົາສິດທິທຳມະດາສາມາດເອົາເອົາສິດທິທຳມະດາ
ບຸກຄົນສາມາດເອົາເອົາສິດທິທຳມະດາສາມາດເອົາເອົາສິດທິທຳມະດາ

3. Sawa sane pacang kageseng utawi kapendem ring tunon utawi setra boya sawa warga Desa patut nawur penanjung batu utawi panukun setra, agung alit ipun manut pararem.

ຮຸກຮຸນສາມາດເອົາເອົາສິດທິທຳມະດາສາມາດເອົາເອົາສິດທິທຳມະດາ
ສາມາດເອົາເອົາສິດທິທຳມະດາສາມາດເອົາເອົາສິດທິທຳມະດາ

4. Sapasira ugi tan kapatutang mendem utawi ngeseng sawa ring karang paumahan ring Desa Pakraman, yan mamurug wenang kepidanda manut pararem.

ບາບສິນທິຍາມຸດຽ
Pawos 50

ທ່ານຊົນບໍລິເວນຕ່າງໆກະຕຸ້ນເບີງສະໄຫມບຸກຄົນສາມາດສູນກຳມະສິດປຸງຮຽນຮາກພື້ນຊຸມຊົນ

1. Pemargin Pitra Yadnya madudonan pengupakarannya mantuk ring sang lampus kadi ring sor puniki :

ທ່ານຊົນບໍລິເວນຕ່າງໆກະຕຸ້ນເບີງສະໄຫມບຸກຄົນສາມາດສູນກຳມະສິດປຸງຮຽນຮາກພື້ນຊຸມຊົນ

- ha. Mapendem peremangkin nganutin rahina sane kemanggehang antuk pararem miwah Prajuru Desa.

ញាដាមតោមាហិក្ខុសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
វស្សលិក្កិវុប្បិវាវា

2. Sang magama Hindu sane ngelebur wangsa kepatutang nunas pamuput ring sang rumawos miwah Sang Sulinggih luwire :

ហាមាមាញាសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
ha. Marabian ring sewosan wangsa lanang utawi istri.

សាមាមាញាសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
មាមាស្មិបុរសិ
na. Lanang utawi istri ngeranjing nganut Agama Hindu saking sang magama sewosan ring Agama Hindu.

បញ្ចេន្ត្រី
Palet 5

ហិណ្ឌូបុត្រា
INDIK BUTHA YADNYA

បុរោហិត្ត
Pawos 55

ហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រា
ហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រា
ហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រា
ហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រាហិណ្ឌូបុត្រា

1. Bhuta Yadnya inggih punika Upakara lan Upacara banten pabiyakalan utawi pelaban muah pecaruan sarwa prani, ring Ibu Pertiwi, ring Pura, Kahyangan, ring manusa, muah ring bebutaan luwire :

ហាមាមាញាសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
ha. Sarwa tumuwuh utawi kayu-kayuan.

សាមាមាញាសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
na. Sarwa ingon-ingonan.

សាមាមាញាសាវត្តិក្រុមញាសោបោសោសមម្យប្រិដាវាមាមាស្មិបុរសិ
ca. Lelandep sarwa besi.

၁၂၂။ မိမိတို့ကလေးငယ်များအားလုံးကိုလည်းကောင်း၊
အဘိုးအမိများကိုလည်းကောင်း

ra. Amati Lelangunan tan kalugra maoneng-onengan, ajejuden miwah maswara gora.

၁၂၃။ ကလေးငယ်များအားလုံးကိုလည်းကောင်း၊
အဘိုးအမိများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း

3. Benjang Panyepen lintang, matetenger antuk swaran kulkul Desa kawastanin ngembak geni, karya wastu ngelukar yoga samadi kadulurin antuk idep nunas dirgahayu, muah ngaksamayang soang-soang Kerama Adat maka ngawit icaka warsa.

၁၂၄။ ပြည်သူ့အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း

4. Prajuru patut nuntun saha midabdabin mangda Desane trepti ring rahina sipeng nginutin catur baberatan, kadi ring ajeng tur patut katitenin saha pangelanglang utawi ngawentenang pecelang.

၁၂၅။ မိမိတို့ကလေးငယ်များအားလုံးကိုလည်းကောင်း၊
အဘိုးအမိများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း

5. Sajawaning pecaruan ring tilem kesanga taler I Kerama Desa kapatutang sinangken rahina sane patut kawentenang pecaruan salawang-lawang manut pararem utawi warah-warah saking Prajuru.

၁၂၆။ မိမိတို့ကလေးငယ်များအားလုံးကိုလည်းကောင်း၊
အဘိုးအမိများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း၊
အဘွားအဘွားများကိုလည်းကောင်း

6. Sahanan prabeya Upakara lan Upacara Butha Yadnya utawi pecaruan sane kalaksanayang antuk Desa patut kamedalin utawi kapaturunin olih I Kerama Desa manut pararem.

မိမိတို့အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း

SARGA V

မိမိတို့အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း

မိမိတို့အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း

Palet 1

မိမိတို့အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း၊
အဖွဲ့အစည်းများအားလုံးကိုလည်းကောင်း

INDIK PAWIWAHAN

ပာဝါဒ ၅၇

Pawos 57.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- 1. Pawiwahan inggih punika : Patemuan Purusa lan Predana malarapan antuk penunggalan kayun suka cita, kadulurin upasaksi sekala lan niskala.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- 2. Sajawaning kadi kecap ring ajeng, pawiwahan taler mangda manut ring daging Undang-undang Republik Indonesia Nomor 1 Tahun 1974, Peraturan Pemerintah Nomor 9 Tahun 1975 manut kadi paswara Gubernur Bali.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- 3. Pamargin pawiwahan luire : Pepadikan maduluran suka cita, sangkaning paigum pikayun keluarga sang kalih. Ngerorod, ngerangkat melarapan antuk cita lanang wadon.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- 4. Pawiwahan sane kelaksanayang antuk ngerorod utawi ngerangkat kepetutang :

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- ha. Keluarga sang Purusa utawi Lanang ngewentenang pejati ring keluarga Predana utawi wadon mewaneng arahina utawi 1 X 12 jam.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

- na. I Kerama sane nampi sang ngerorod utawi ngerangkat mangda matur uning ring Prajuru , pamekas ring Kelian Dinas utawi Kelian Banjar Pakraman.

ဤပုဒ်မပါရှိရာ၌ ပုဂ္ဂိုလ်တို့သည် ပုဂ္ဂိုလ်တို့၏ အကျိုးအမြတ်ကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုသည်။

မာဝာပါ ၅၁

Pawos 58.

ဤမာဝာ၌ ဤဘုရားက ဤအခါ၌ မိမိတို့အား ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ပဏ္ဍိတမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

- 1. Yan wenten wong dura Desa ngelaksanayang pawiwahan ngerorod utawi ngerangkat mesayuban ring paumahan I Kerama Desa Pakraman Penyaringan, patut mesadok ring Prajuru Desa Pakraman Utawi Lurah, Perbekel prade tan nginutin wenang kedanda manut pararem.

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

- 2. Yaning wenten pangetut utawi katututan saking keluarga wadon, sang ngetut patut masadok ring Prajuru Desa.

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

- 3. Sang meserep utawi pangetut sane pacang netes pengerorodan utawi pengerangkatan kadi inucap patut nunas panuntun ring Prajuru , I Prajuru patut nureksa natasang I Pangetut utawi saserep punika, jati tan jatinnya patut pernah wirang ring sang ngerorod utawi karangkatang punika.

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

- 4. Yaning linggihnyane jati-jati tan pernah wirang , prajurune patut digelis nganter saserep punika kaumah sang ngerorod utawi ngerangkat kagenahang utawi kaengkebang .

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။
ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

- 5. Sang masaserep patut tinut sapatuduh Prajurune ngeninin indik tata tatas pangerorodan sakadi ring sor :

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

ha. Ngeranjing ring umah inucap tan dados langkungan ring kalih diri.

ဤမာဝာ၌ ဤအရာ၌ ပြုစုပေးအပ်ခဲ့ပါသည်။

na. Tan kengin makta senjata utawi gegawan.

ສາປຸກສູງຍິສີປຸກສູງເກຍບຸກຍຂີກຍາສຍິງທາງຈຸບາງທາງສາຍິງທາງຈຸ
ບາງບາສິພິງທາຍິຕຸທຸງສຍິງທາງສິສູງສຍິງທາງສິສິນິບິທິທາສູງສິສິທາຍ
ຕຸບສູງສູງສຍິງທາງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

na. Pianak tumin, Pianak dinyama rerema dinyama, semeton sodet, semeton sewos biyang utawi ibu, semeton dicambra, semeton idih-idihan kadi sang matunggalan susu. Yan hana mamurug wenang kepalasang tur kapidanda manut pararem.

ສາສາທາສູງບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

ca. Sane tan kapalasang gamia gamana ,nanging patut kaupakara kewanten minakadi baluan saking ipah kalih saking rerangkatan.

ກາຍາສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

ra. Yan wenten memaksa utawi melegandang anak istri patut kepalasang tur kapidanda utawi katur ring Sang rumawos.

ສາປຸກສູງຍິສີປຸກສູງເກຍບຸກຍຂີກຍາສຍິງທາງຈຸບາງທາງສາຍິງທາງຈຸ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

ka. Prade drati krama. mamitra ngalang, wenang kapidanda tur mangda ngelaksanayang upacara utawi katur ring sang rumawos.

ສາປຸກສູງຍິສີປຸກສູງເກຍບຸກຍຂີກຍາສຍິງທາງຈຸບາງທາງສາຍິງທາງຈຸ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

da. Yan wenten ngarabinin mantu, pianak kualon miwah sameton kualon wenang kepalasang tur kapidanda lan nguapakara Desa.

2. Pawiwahan sane kamanggehang patut ring Desa Pakraman Penyaringan makadi ring sor :

ທາຍິສິບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

ha. Pawidhi-widanannya kapuputang antuk sang Sulinggih utawi panugrahan Ida Pedanda utawi Sulinggih.

ສາສາທາສູງບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ
ຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍບິທິທາຍິສູງສິສິທາຍ

ក្នុងកាលបរិច្ឆេទនៃការសិក្សាស្រាវជ្រាវនេះ គ្រប់គ្រងការងារនៃគ្រូបង្រៀន
មនុស្សធម៌សាលាសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
នៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
នៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ

3. Balu wadon wiadin lanang utawi nyentana tan pageh ring swadarma kengin kamulihan kaumah daha saha tan polih pahpahan gunakaya solahne kabawos tan patut umpami:

ហេមទាំងស្រុងនៃការងារនៃគ្រូបង្រៀននៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
ha. Matilar saking pakubon utawi kedaton tan pesadok sajroning awarsa.

គ្រូបង្រៀននៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
របស់ស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ

na. Las ring Swadarmaning balu, tan sida ngentosin solah ring ipah purusa wiadin keluarga pecak rabine utawi solahne kabawos tan patut.

សាលាសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
នៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ

ca. Bebaluan lanang wit saking nyentana yan sampun polih paiguman utawi bebasan saking keluarga sane patut nguasayang dados malih ngarereh rabi.

ប្រកាសនៃការងារនៃគ្រូបង្រៀននៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
នៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ

4. Prade Sang balu inucap pageh nginutin swadarmaning balu raris katundung antuk sentana utawi keluarga purusa wenang sang balu inucap polih pahpahan gunakaya.

បញ្ជីទី ៣
Palet 3

សិទ្ធិស្រាវជ្រាវ
INDIK SENTANA

ហេមទាំងស្រុង
Pawos 62

ក្រុមប្រឹក្សានៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
1. Mungguing sentana wenten kalih soroh luwire :

ហេមទាំងស្រុងនៃការងារនៃគ្រូបង្រៀននៃស្ថាប័នសិក្សាស្រាវជ្រាវ
ha, Pratisentana wiadin sentana rajeg.

ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို
ပစ္စည်းတို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်
ဟူ၍ တွေ့ရပါကား။

3. Sawusan upakara pameras kalaksanayang, Bendesa Pakraman kalih Kelian Banjar
Pakraman digelis nyuratang pamerasan inucap tur kapungkur kasinahang utawi
kasiarang ring paruman Desa utawi Banjar.

ဒါဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

4. Yening sulur pamerasan tan manut ring kapatutang sang rumawos, Prajuru Desa
wenang nyandeg sang meras mangda kapuputang rihin bebawos sulur kalih indik
wicarane.

ပာဏှိမာရီ ၃၁
Palet 4

ဟိန္ဒူသမ္မတ
INDIK WARISAN

ပာဏှိမာရီ ၃၁
Pawos 64

ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

1. Warisan inggih punika tetamian artha brana, ayah-ayahan sekala niskala I Kulawarga
purusa arep ring turunannya.

ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

2. Sane sinanggeh warisan luwire :

ဟူ၍ တွေ့ရပါကား။ ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

ha. Druwe tengah, karang, tegal, sawah, paumahan, Pemerajan, Sanggah lan Pura
sasuhunan.

ဟူ၍ တွေ့ရပါကား။ ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

na. Gunakaya tetadtadan, jiwadana miwah utang piutang.

ဤသဘောတရားဟူသည် အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏
နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍ မိမိတို့၏ နိမိတ်တို့ကို အဘယ့်ကြောင့်ဟူ၍
ဟူ၍ တွေ့ရပါကား။

3. Sane kengin kabawos warisan prade :

ບາໂງບຣູຣູວິວຍປິໂງກຸຣິງຸຍຊິລາບກິສິໂງ

ha. Wnten sang mapiturun wiadin pewaris.

ກໂງບຣູຣູກຸກຸ ປຸງຊິລາບກິສິໂງ

na. Wnten turunannya wiadin pewaris.

ສໂງບຣູຣູບຣາໂງ ທາໂງໂງກຸກຸ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

ca. Wnten artha brana, tategenan, ayah-ayahan miwah sane marupa warisan.

ບາໂງບາໂງ ໑໒໑

Pawos 65

ໜໂງສາໂງກຸກຸກຸ ບາໂງບຣູຣູບຣາໂງ

1. Sane sinanggeh ahli waris luwire :

ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ
ກຸກຸກຸກຸກຸ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ
ບາໂງບຣູຣູບຣາໂງ

ha. Pratisentana purusa sane karupaka antuk yayah rena malarapan antuk pawiwahan sane sah manut Agama miwah Undang-Undang Nomor 1 Tahun 1974 Republik Indonesia.

ກໂງບຣູຣູກຸກຸ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

na. Sentana rajeg utawi putra wadon sane kamnggehang purusa.

ສໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

ca. Sentana paperasan sane sah manut dresta miwah sampun kapastikayang antuk pemerintah.

ໜໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

2. Prade tan wenten kadi ring ajeng sane kapatutang dados ahli waris luwire :

ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ
ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

ha. Turunan kulawarga purusa kapernah mungghang mekadi rerama dimisan, rerama dimindon kalih salantur ipun mungghang.

ກໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ
ບາໂງບຣູຣູບຣາໂງ ບາໂງບຣູຣູບຣາໂງ

ញីហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុប
សិ្ត

2. Ahli waris polih pahpahan pada sane mapura artha berana gunakaya saking pewaris.

ញីសិរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុប

3. Sinalih tunggil Ahli waris kadi ring ajeng tan polih pahpahan prade :

ហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុប

ha. Nilar sesananing Agama Hindu utawi ngeranjing Agama sewos.

ក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុប

na. Alpaka guru rupaka wiadin guru swadiaya.

ហង្សិបរិទ្ធសារបិទបុប

Pawos 68

ញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុប

1. Pewaris dados ngedumang artha berana padruwene sekantun maurip luire :

ហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុប
សិ្ត

ha. Madasar antuk jiwa dana, tetadtadan utawi bekel ring pianake sane kesah mawiwahan.

ក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុបក្សិបរិទ្ធសារបិទបុប

na. Ngedumang tategenan pengukuh jiwa.

សិរិទ្ធសារបិទបុបសិរិទ្ធសារបិទបុបសិរិទ្ធសារបិទបុបសិរិទ្ធសារបិទបុបសិរិទ្ធសារបិទបុប
សិ្ត

ca. Ngedumang tategenan wiadin pada ngeraksa, pahan waris, padgata kantos pedum jumenek arep ring ahli waris.

ញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុបញីសិរិទ្ធសារបិទបុប

2. Prade sejroning pakulawarga wenten ahli waris langkung ring adiri patut :

ហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុបហង្សិបរិទ្ធសារបិទបុប

ha. Patch pedumane ring sang pewaris.

នាងៗគ្រូតេបត្រមត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

na. Bendesa Pakraman prade sang mawicara masewosan bebanjarannya.

ក្រាវនាងៗគ្រូតេបត្រមត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។
មត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

2. Bendesa Pakraman kang sinanggeh pangerta Desa Pakraman Penyaringan kalih Kelian Banjar Pakraman kang sinanggeh pangerta Banjar Pakraman soang-soang.

ក្រាវប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។
នាងៗគ្រូតេបត្រមត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

3. Perade sang mawicara tan wenten cumpu ring tata caran Kelian Banjar Pakraman memawosing sakadi daging pamutusnya, wenang nunas bawos bebandingan ring Bendesa Pakraman.

ឧបម្ពត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។
តេបត្រមត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

4. Pamutus Bendesa Pakraman areping wicara inucap ring ajeng sinanggeh wasananing bebawos ring Desa Pakraman Penyaringan.

ហុប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ

Pawos 71

ក្រាវសាហាគត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។
ក្រាវសាហាគត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

1. Sahanan wicara mawiwit kacorahan makaluwire muah sane sinanggeh nungkasin Awig-awig; Pasuara lan Pararem raris kabawosin antuk Prajuru tan nyantos pesadok sang nunas bebawos.

ក្រាវសាហាគត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។
ក្រាវសាហាគត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

2. Sahanan wicara patut katepasin jantos pastika janten iwang patutnya malarapan antuk Tri Premana utawi Bukti, Saksi, Ilikita.

ក្រាវប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

3. Pamutuse patut tan maren nepek ring Catur Dresta : Sastra, Purwa, Loka miwah Desa dresta.

ឧបម្ពត្រាប្រាសាទមិសាភាសាសុភ័ក្ត្រក្រាវ ។

4. Sahanan pamutus patut tan mengupadi luwire:

ហាមឃាត់បង្គាប់បញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

ha. Mangda Warga Desane sayan uning kepastikayang wewatesan iwang patute.

តាមឃាត់បង្គាប់បញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

na. Mangda sang kawon tatas uning ring kaiwangan dewek ipune.

សាមីបេសមន្តិប័បទ្រព្យទ្រព្យអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ
ឃាត់បង្គាប់បញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

ca. Sang molih tan maren katuntun mangda sampun bas nginggilang kapatutannya lila legawa nyampura sang sisip mangda nyapsap bibit-bibit papinehne mamusuh-musuhan.

ទាមទារបញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ
ឃាត់បង្គាប់បញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

5. Bendesa Pakraman patut nunasang pamatut ring sang rumawos prade wenten warga semandel ring pamutusnya, bilih-bilih yan punika sinanggeh ngawanang duskerthan Desa Pakraman Penyaringan.

សាមីបេសមន្តិប័បទ្រព្យទ្រព្យអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ
ឃាត់បង្គាប់បញ្ជាអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

6. Wong Desane sane kaberatan ring pamutus Bendesa Pakraman utawi pangerthan Desa Pakraman Penyaringan, wenang nunas bebandingan ring Sang rumawos utawi Parisadha Hindu Dharma miwah Pemerintah.

បញ្ជាទ្រព្យ

Palet 2

ហិរញ្ញវត្ថុសាមីបេសមន្តិប័បទ្រព្យ

INDIK PAMIDANDA

បញ្ជាទ្រព្យ

Pawos 72

បញ្ជាទ្រព្យអនុវត្តនីតិវិធីសាមីបេសមន្តិប័បទ្រព្យទ្រព្យ

1. Desa utawi Banjar wenang niwakang pamidanda ring wong Desa utawi Banjar sane sisip.

ဤဖခင်ပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဖခင်ကကွေ့

- 2. Tatiwak pamidanda kadi inucap ring ajeng kalaksanayang olih Prajuru Desa utawi Banjar.

ဤပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- 3. Pamidanda sane katiwakang mangda manut ring pastika Catur Naya upaya Sandi minakadi :

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ha. Sama : Wong Desa utawi Prajuru Desa sami pateh keni pamidanda yan keni sisip.

ကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- na. Beda : Paniwak pamidanda ika wenang mabinayang manut agung alit kasisipan.

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ca. Dana : Paniwak pamidanda punika kalaksanayang wantah merelina kasisipan utawi mapitulung kamanggehang kerahajengan Kerama Desa Pakramane.

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ra. Danda : di Banjar.

ဒါပေမယ့်အားပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဒါပေမယ့်အားပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- 4. Pepaletan pamidanda luwire :

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ha. Kang sisip katiwakin marupa gung artha.

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- na. Penebus kasisipan antuk ayahan.

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ca. Keni panikel urunan utawi dadendan.

ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်
ဟူသောပစ္စည်းပစ္စည်းကားအိမ်ကွပ်ကွေ့ပျက်စီးကောင်းကောင်းအားဖြင့်

- ra. Keni pangupakara antuk bebanten.

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

ka. Kejabutin muah kerandahin utawi kalelang.

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

da. Kulawarga nunas pangampura ring Kerama Desa utawi Banjar.

ទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា
ក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

5. Jinah utawi artha pamidanda punika rumanjing ring Desa, Banjar, Subak sawah, Subak abian miwah seka-seka manut kadi pasukerthaning soang-soang.

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា
ក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

6. Dasar niwakang pamidanda ring sang katiwakin sane kawatangan sisip ring Desa Pakraman Penyaringan, melarapan antuk sastra Agama miwah kerthaning negara sane manggeh.

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

7. Kasisipan wong Desa sane patut keni pamidanda wenten kalih soroh luwire ;

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

ha. Sane marupa sampun melaksana tan patut.

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា
គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

na. Sane marupa bebawos tan manut ring sukertha tata Agama muang Adat ring Desa Pakraman .

បញ្ជីលេខ ៣

Palet 3

អង្គការប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

INDIK PAMARGIN PAMIDANDA

បញ្ជីលេខ ៧៣

Pawos 73

គាត់គេក្រៃទីត្រូវបុគ្គលិកអ្នកប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា

ខ្មែរស្រីស្នាក់នៅក្នុងស្រុក

5. Luir sang ngalingga tanganin :

ហ្នឹងស្រីស្នាក់នៅក្នុងស្រុក

ha. Kapertama Prajuru Desa utawi Dulun Desa :

ក្រុមប្រឹក្សាភិបាលស្រុក

1. Bendesa Pakraman Penyaringan

ហ្នឹងស្រីស្នាក់នៅ

(I Gusti Putu Wivasa)

ក្រុមប្រឹក្សាភិបាលស្រុក

2. Kelian Banjar Pakraman Penyaringan.

ហ្នឹងស្រីស្នាក់នៅ

(I Ketut Suta Arnaya, SE)

ក្រុមប្រឹក្សាភិបាលស្រុក

3. Kelian Banjar Pakraman Sembung

ហ្នឹងស្រីស្នាក់នៅ

(I Ketut Teduh Arjiana)

ក្រុមប្រឹក្សាភិបាលស្រុក

4. Kelian Banjar Pakraman Anyar Kelod.

ហ្នឹងស្រីស្នាក់នៅ

(I Wayan Merta)

ក្រុមប្រឹក្សាភិបាលស្រុក

5. Kelian Banjar Pakraman Anyar Tengah

ហ្នឹងស្រីស្នាក់នៅ

(I Gede Parwirayana)

ក្រុមប្រឹក្សាភិបាលស្រុក

6. Kelian Banjar Pakraman Anyar Kaja.

ហ្នឹងស្រីស្នាក់នៅ

(I Ketut Suardika)

ក្រុមប្រឹក្សាភិបាលស្រុក

7. Kelian Banjar Pakraman Tibu Beleng Kelod.

ហ្នឹងស្រីស្នាក់នៅ

(Ida Bagus Putu Suamba)

ក្រុមប្រឹក្សាភិបាលស្រុក

8. Kelian Banjar Pakraman Tibu Beleng Tengah

ហ្នឹងស្រីស្នាក់នៅ

(I Gede Kuta Subarta)

ក្រុមប្រឹក្សាភិបាលស្រុក

9. Kelian Banjar Pakraman Yeh Mecebur

ហ្នឹងស្រីស្នាក់នៅ

(I Ketut Murdana)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា


10. Kelian Banjar Pakraman Pangkung Kwa



(I Gede Wiana)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា

11. Kelian Banjar Pakraman Yeh Buah



ហិរ្សាភិបាលក្រុមប្រឹក្សា
(Ida Bagus Ketut Parwata)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា

12. Kelian Banjar Pakraman Anyar Tembles




(I Made Sedana)

គាត់គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា

na. Kaping kalih Prajuru utawi Desa Dinas maka saksi :

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា


1. Kelian Dinas Penyangin



ហិរ្សាភិបាលក្រុមប្រឹក្សា
(I Ketut Siga Wiryawan)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា

2. Kelian Dinas Sembung



ហិរ្សាភិបាលក្រុមប្រឹក្សា
(I Gede Warten)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា


3. Kelian Dinas Anyar Kelod



ហិរ្សាភិបាលក្រុមប្រឹក្សា
(I Gede Ketut Wiwawancara)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា


4. Kelian Dinas Anyar Tengah



ហិរ្សាភិបាលក្រុមប្រឹក្សា
(I Nyoman Sujanuarta)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា


5. Kelian Dinas Anyar Kaja.



ហិរ្សាភិបាលក្រុមប្រឹក្សា
(I Nyoman Modana)

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សា

6. Kelian Dinas Tibu Beleng Kelod.



ហិរ្សាភិបាលក្រុមប្រឹក្សា
(Ida Bagus Putu Kemenuh)

